

Gen

Chapter 31

Burmese Interlinear

Reference: Burmese Judson Bible (1835)

၇၂၂၂ -၂၂ ၂၂ ၂၂၂၂ ၂၂၂၂ ၂၂၂၂ ၂၂၂၂ ၂၂၂၂ ၂၂၂၂ ၂၂၂၂ ၂၂၂၂ 1
 -သေ အားလုံး - ယာကုပ် ယူလ၏ -ဟုဆို၍ လာဗန် သား စကား - နှင့်ကပြလ၏
 H3605 H0853 H3290 H3947 H0559 H1697 H0853 H8085
 :၂၂၂၂ ၂၂၂၂ -၂၂ ၂၂ ၂၂၂၂ ၂၂၂၂၂ ၂၂၂၂၂ ၂၂၂၂၂
 -ထို၍ -ထိုဘုန်းအသရေ အားလုံး - ပြု၏ -သို့ငါတို့၏အဖ -နှင့်-မှ-သေ -သို့ငါတို့၏အဖ
 H2088 H3519 H3605 H0853 H0001 H0001 H0001

ထိုအခါ လာဗန်သားတို့က၊ ငါတို့သခင်၏ဥစ္စာရှိ သမျှကို ယာကုပ်သည် ယူသွားလေပြီကား၊ ငါတို့အဘ ၏ဥစ္စာအားဖွင့်
 သူ၌၍မည်သေ စည်းစိမ်ရှိသမျှသည် ဖြစ်လေပြီဟု ဆိုကပြည်ကို ယာကုပ်ကပြ၍၊

:၂၂၂၂၂ ၂၂၂၂၂ ၂၂၂၂ ၂၂၂၂ ၂၂၂၂ ၂၂၂၂ ၂၂၂၂ ၂၂၂၂ ၂၂၂၂ 2
 တစ်နဂေ -ကဲ့သို့မနဂေ -နှင့်သူ မဟုတ် -နှင့်ကပြပါ လာဗန် မျက်နှာ - ယာကုပ် -နှင့်မပြလ၏
 H8032 H8543 H0369 H2009 H6440 H0853 H3290 H7200

လာဗန်၏ မျက်နှာကို ကပြသအခါ၊ ရှုက ကဲ့သို့ မဟုတ်၊ ခြားနားသည်ကို သိမပြု၏။

၂၂၂၂၂၂၂၂ ၂၂၂၂၂၂ ၂၂၂၂ -၂၂ ၂၂၂၂ ၂၂၂၂ -၂၂ ၂၂၂၂ ၂၂၂၂ ၂၂၂၂ 3
 -နှင့်-သို့သင်၏ဇာတိ သင်၏အဘများ ပြည် -သို့ ပြန်ပါ ယာကုပ် -သို့ ယဟေဓဝါ -နှင့်ဆိုလ၏
 H4138 H0001 H0776 H0413 H7725 H3290 H0413 H3068 H0559
 :၂၂၂၂ ၂၂၂၂၂
 -နှင့်သင် -နှင့်ငါဖြစ်မည်
 H1961

ထာဝရဘုရားကလည်း၊ သင်၏ဘိုးဘနသေစေ ပြည်၊ သင်၏အမျိုးသားချင်းထံသို့ ပြန်သွားလော့။ ငါ သည် သင့်ဘက်၌ရှိနေမည်ဟု
 ယာကုပ်အား မိန့်တော်မူ၏။

:၂၂၂၂ -၂၂ ၂၂၂၂ ၂၂၂၂၂ ၂၂၂၂ ၂၂၂၂ ၂၂၂၂ ၂၂၂၂ 4
 သူ၏သိုးများ -သို့ -ထိုလယ် -နှင့်-သို့လအာ -သို့ရာခလေ -နှင့်ခေါ်လ၏ ယာကုပ် -နှင့်စလွတ်လ၏
 H6629 H0413 H3812 H7354 H7121 H3290 H7971

ယာကုပ်သည် လူကိုစလွတ်၍၊ ရာခလေနှင့် လအာကို၊ သိုးစုရှိရာတေသို့ ခေါ်ပြီးလျှင်၊

၂၂၂ ၂၂၂၂ -၂ ၂၂၂၂ ၂၂၂ ၂၂၂ ၂၂၂ ၂၂၂ ၂၂၂ ၂၂၂ 5
 -သို့ငါ မဟုတ် -ဟုသေ သင်တို့၏အဖ မျက်နှာ - ငါ မပြ -သို့သူတို့ -နှင့်ဆိုလ၏
 H0413 H0369 H0001 H6440 H0853 H0595 H7200 H0559
 :၂၂၂၂ ၂၂၂ ၂၂၂ ၂၂၂၂၂ ၂၂၂၂၂ ၂၂၂၂၂
 -နှင့်ငါ ဖြစ်၏ ငါ၏အဖ -နှင့်-၏ဘုရားသခင် တစ်နဂေ -ကဲ့သို့မနဂေ
 H5978 H1961 H0001 H0430 H8032 H8543

သင်တို့အဘ၏ မျက်နှာသည် ငါ၌ရှိကကဲ့သို့ မဟုတ်၊ ခြားနားသည်ကို ငါသိမပြု၏။ သို့သော်လည်း၊ ငါ့အဘ၏ဘုရားသခင်သည်၊
 ငါ့ဘက်၌ ရှိတော်မူ၏။

ယာကုပ်သည် မိမိပြီးမည်အကခြင်းကို မကပြီးမပခြင်းနှင့် ရှုရိလူဖဏ်သဒ္ဓါ လာဗန်ကို ပရိယာယ်အားဖဏ် နိုင်လ၏။

ገገገገ	ገገገ	ገገገገ	ገገገገ	ገገ	ገገገገ	ገገገገ	ገገገገ	ገገገገ	21
-ထိုမဖြ	—	-နှင့်ကူးလ၏	-နှင့်ထလ၏	-သို့သူ	-သေ	-နှင့်အားလုံး	သူ	-နှင့်ထွက်ပခြင်းလ၏	
H5104	H0853					H3605	H1931	H1272	
				ገገገገገገ	ገገገ	ገገገገ	ገገገገ	ገገገገ	
				-ထိုဂိလဒ်	တောင်	သူ၏မျက်နှာ	—	-နှင့်ထားလ၏	
				H1568	H2022	H6440	H0853		

ထိုသို့မိမိဥစ္စာရှိသမျှပါလျက် ပြီးသွား၍၊ မဖြ တဘက်သို့ အလျင်အမန်ကူးပီးလျှင်၊ ဂိလဒ်တောင်ကို ရှုရိပုဂ္ဂိုလ်က ခရီးသွားလ၏။

ገገገገ	ገገገገ	ገገገገ	ገገገገገገ	ገገገገ	ገገገገ	ገገገገ	22
ယာကုပ်	ထွက်ပခြင်းလ၏	-ဟုသေ	-ထိုသုံး	-၌-ထိုနေ	-သို့လာဗန်	-နှင့်အကခြင်းကပြခြင်းခံရလ၏	
H3290	H1272		H7992	H3117		H5046	

ယာကုပ်ပပြီးကခြင်းကို၊ သုံးရက်မမြောက်သေ နေ၌ လာဗန်ကပြခြင်းသိလျှင်၊

ገገገገ	ገገገገ	ገገገገ	ገገገገገገ	ገገገገ	ገገገገ	ገገገገ	ገገገገ	23	
ရက်	ခုနစ်	ခရီး	-၏နောက်	-နှင့်လိုက်လ၏	-နှင့်သူ	သူ၏ညီအစ်ကိုများ	—	-နှင့်ယူလ၏	
H3117	H7651	H1870		H7291		H0251	H0853	H3947	
					ገገገገገገ	ገገገገ	ገገገገ	ገገገገ	
					-ထိုဂိလဒ်	-၌တောင်	သူကို	-နှင့်မိုလ၏	
					H1568	H2022	H0853	H1692	

ညီအစ်ကိုတို့ကိုခေါ်၍၊ ခုနစ်ရက်ခရီး လိုက် သဖြင့်၊ ဂိလဒ်တောင်ပေါ်မှာ မိုလ၏။

ገገገገገገ	ገገገገገገ	ገገገገገገ	ገገገገገገ	ገገገገ	ገገገገ	ገገገገገገ	ገገገገ	ገገገገ	24
-နှင့်ဆိုလ၏	-ထိုညဉ့်	-၌အိပ်မက်	-ထိုအာရမိလူ	လာဗန်	-သို့	ဘုရားသခင်	-နှင့်ကဏ္ဍာတတ်မှုလ၏		
H0559	H3915	H2472	H0761		H0413	H0430	H0935		
ገገገገ	ገገገገገገ	ገገገገገገ	ገገገገ	ገገገገገገ	ገገገገ	ገገገገ	ገገገገገገ	ገገገገ	
-သို့	-မှကောင်းခြင်း	ယာကုပ်	-နှင့်	သင်ပခြင်း	-သေကခြင်း	-သို့သင်	သတိထားပါ	-သို့သူ	
H5704		H3290		H1696	H6435		H8104		
								ገገገገ	
								ဆိုးခြင်း	

ဘုရားသခင်သည် ရှုရိလူလာဗန်ဆီသို့ ညဉ့်အချိန်တွင် အိပ်မက်၌ကပြခြင်းမူ၍၊ သင်သည် ယာကုပ် အား ကောင်းမကောင်းကို မပခြင်းနှင့်၊ သတိပုဂ္ဂိုလ်က မိန့်တတ်မှု၏။

ገገገገ	ገገገገገገ	ገገገገ	ገገገገ	ገገገገገገ	ገገገገገገ	ገገገገ	ገገገገ	ገገገገ	25
-၌-ထိုတောင်	သူ၏တံ	—	စိုက်ထူလ၏	-နှင့်ယာကုပ်	ယာကုပ်	—	လာဗန်	-နှင့်မိုလ၏	
H2022	H0168	H0853	H8628	H3290	H3290	H0853		H5381	
			ገገገገገገ	ገገገገ	ገገገገገገ	ገገገገ	ገገገገ	ገገገገ	
			-ထိုဂိလဒ်	-၌တောင်	သူ၏ညီအစ်ကိုများ	—	စိုက်ထူလ၏	-နှင့်လာဗန်	
			H1568	H2022	H0251	H0854	H8628		

ထိုအခါ ယာကုပ်သည် မိမိတံကို ဂိလဒ်တောင် ပေါ်မှာ ဆောက်နှင့်ပီးလာဗန်သည် လိုက်၍မိုသေ အခါ၊ မိမိညီအစ်ကိုတို့နှင့်တကွ၊ ထိုတောင်ပေါ်မှာတံကို ဆောက်လ၏။

26	ၵၵၵၵ ငါ၏နုလုံးသား H3824	-တန H0853	ဝၢ်ဝၢ် -နွံခိးလၢဇၢ H1589	တၢ်ဖဲ သင်ပုၤ H4100	ဝၢ် -သိုယာကုပ် H3290	ၵၵၵၵ လာဗန် H0559	ၵၵၵၵ -နွံဆိလၢဇၢ H0559
			:ဘၣ် ၵၵၵၵ H2719	တၢ်ဝၢ် -ကဲသိုသိုပန်များ H7617	ၵၵၵၵ ငါ၏သမီးများ H1323	-တန H0853	ၵၵၵၵ -နွံဆၢသွားလၢဇၢ

လာဗန်ကလည်း၊ သင်သည် အဘယ်သို့ ပုၤ နည်း။ စစ်တိုက်ရာၤ ဘမ်းမိသဆူတို့ကို သိမ်းသွား သကဲ့သို့၊ ငါ့ကိုလှည့်စားၤ၊ ငါ့သမီးတို့ကို သိမ်းသွား လပီၤကား။

27	ၵၵၵၵ -သိုငါ H5046	ၵၵၵၵ ပၤ H5046	-ၵၵၵၵ -နွံမ H3808	ၵၵၵၵ ငါ့ကို H0853	ၵၵၵၵ -နွံခိးခဲ H1589	ၵၵၵၵ -သိုထွက်ပၤ H1272	ၵၵၵၵ သင်ပုန်ခိး H2244	ၵၵၵၵ အဘယ်ကၢ H4100
		: ၵၵၵၵ -နွံ-ၵၵၵၵ H3658	ၵၵၵၵ -ၵၵၵၵ H8596	ၵၵၵၵ -နွံ-ၵၵၵၵ 	ၵၵၵၵ -ၵၵၵၵ H8057	ၵၵၵၵ -နွံငါလွတ်လိုက်မည်-သိုသင် H7971		

ငါ့ကို လှည့်စားၤ၊ အဘယ်ကၢ တိတ်ဆိတ် စွာ ထွက်ပၤသနည်း။ ငါသည် ပျန်မွဲခၢၤကိုပုၤၤ သီခၢၤဆိလျက်၊ ပတ်သာနွံ စၢင်းတီးလျက်၊ သင့်ကို လွတ်လိုက်စၢၤခၢၤငါ့၊ အဘယ်ကၢ ငါ့ကိုမကၢၤ မပၤကၢၤ နသေနည်း။

28	ၵၵၵၵ သင်မိုက်မဲခဲ H5528	ၵၵၵၵ ယခု H6258	ၵၵၵၵ -နွံ-သိုငါ၏သမီးများ H1323	ၵၵၵၵ -သိုငါ၏သားများ 	ၵၵၵၵ -သိုနမ်းခၢၤ 	ၵၵၵၵ သင်ခွင့်ပေးခဲ-သိုငါ H5203	ၵၵၵၵ -နွံမ H3808
							: ၵၵၵၵ ပၤ

ငါ့သားသမီးတို့ကို ငါနမ်းစၢၤခၢၤငါ့၊ အဘယ် ကၢ ခွင့်မပေးသနည်း။ သင်သည် မိုက်စွာ ပုၤၤ ပီၤကား။

29	ၵၵၵၵ သင်တို့၏အဖ H0001	ၵၵၵၵ -နွံ-၏ဘုရားသခင် H0430	ၵၵၵၵ ဆိုးခၢၤ 	ၵၵၵၵ -နွံသင်တို့ 	ၵၵၵၵ -သိုပုၤ H3027	ၵၵၵၵ ငါ၏လက် H3027	ၵၵၵၵ -သိုဘုရားသခင် H0410	ၵၵၵၵ ရှိ H3426	
	ၵၵၵၵ ယာကုပ် H3290	-ဝၢ် -နွံ 	ၵၵၵၵ -မုပၤ H1696	ၵၵၵၵ -သိုသင် 	ၵၵၵၵ သတိထားပါ H8104	ၵၵၵၵ -ဟုဆိုၤ H0559	ၵၵၵၵ -သိုငါ H0413	ၵၵၵၵ မိန့်တတ်မူ၏ H0559	
							: ၵၵၵၵ ဆိုးခၢၤ 	ၵၵၵၵ -သို H5704	ၵၵၵၵ -မုကၢၤခၢၤ

ယခုသင့်ကို ငါညှဉ်းဆဲနီၤ၏။ သို့သော်လည်း၊ မနုၤညှဉ်း သင်၏အဘကိုးကွယ်သဆၢ ဘုရားသခင်သည် ကၢၤၤ၊ ယာကုပ်အား ကၢၤမကၢၤကို မပၤကၢၤၤ။ သတိပုၤၤဟု ငါ့အား မိန့်တတ်မူ၏။

30	ၵၵၵၵ သင်၏အဖ H0001	ၵၵၵၵ -သိုအိမ် 	ၵၵၵၵ သင်တၢ်တံၢ် H3700	ၵၵၵၵ တၢ်တံၢ် H3700	ၵၵၵၵ -ဟုသဆၢ 	ၵၵၵၵ သင်သွားခဲ H1980	ၵၵၵၵ သွားခၢၤ H1980	ၵၵၵၵ -နွံယခု H6258
				: ၵၵၵၵ ငါ၏ဘုရားများ H0430	ၵၵၵၵ -တန H0853	ၵၵၵၵ သင်ခိးခဲ H1589	ၵၵၵၵ အဘယ်ကၢ H4100	

ယခုမှာ၊ သင်သည် မိဘအိမ်ကို အလွန် အခက် မနုၤသဆၢကၢၤၤ၊ သွားရသည် ဟုတ်စတေ့။ ငါ၏ ဘုရားတို့ကို အဘယ်ကၢၤၤ ခိးယူခဲရသနည်းဟု ယာကုပ် ကို ဆို၏။

31	အကကြောင်းမူကား	ဘိဇ္ဇာ	အကကြောင်းမူကား	ဘိဇ္ဇာ	အနိင်သိမ်းယူကောင်းသိမ်းယူလိမ့်မည်ဟု ကျွန်ုပ်စိုးရိမ်						
		ဝိညာဉ်	ဝိညာဉ်	ဝိညာဉ်	ဝိညာဉ်	ဝိညာဉ်	ဝိညာဉ်	ဝိညာဉ်	ဝိညာဉ်	ဝိညာဉ်	ဝိညာဉ်
		ဝိညာဉ်	ဝိညာဉ်	ဝိညာဉ်	ဝိညာဉ်	ဝိညာဉ်	ဝိညာဉ်	ဝိညာဉ်	ဝိညာဉ်	ဝိညာဉ်	ဝိညာဉ်

ယာကုပ်ကလည်း၊ သင်သည်ကိုယ်သမီးတို့ကို အနိင်သိမ်းယူကောင်းသိမ်းယူလိမ့်မည်ဟု ကျွန်ုပ်စိုးရိမ် သဘောကဖြင့် ထွက်ပြေးရ၏။

32	ဝိညာဉ်								
	ဝိညာဉ်								
	ဝိညာဉ်								

သင်၏ဘုရားတို့ကိုမူကား၊ အကကြောင့် တွေ့လျှင်၊ ထိုသူကို သစေလေ့။ ကျွန်ုပ်တို့ ညီအစ်ကိုများ ရှေ့တွင်၊ သင်၏ဥစ္စာကို ပြန်လည် ယူပါလေ့ဟု၊ လာဗန် အား ပြောပြ၏။ ရာခလေခိုးကကြောင်းကို ယာကုပ်မသိ။

33	ဝိညာဉ်								
	ဝိညာဉ်								
	ဝိညာဉ်								

လာဗန်သည် ယာကုပ်ထံ၊ လအောထံ၊ ကျွန်မ နှစ်ယောက်တို့၏ တံသို့ဝင်၍ ရှာသော်လည်း မတွေ့လျှင်၊ လအောထံထဲမှ ထွက်၍၊ ရာခလေထံသို့ ဝင်လေ၏။

34	ဝိညာဉ်								
	ဝိညာဉ်								
	ဝိညာဉ်								

ရာခလေသည်၊ ထိုရုပ်တုတို့ကိုယူ၍ ကုလားအုပ် ကုန်းနီးတန်ဆာထံသို့ သွင်းထားပြီးလျှင်၊ ထိုတန်ဆာပေါ် မှာ ထိုင်လျက်နေ၏။ လာဗန်သည် တံလုံးကို ရှာဖွေ၍ မတွေ့လျှင်၊

ကပ္ပန္နက သင်တန်းခွဲ [H1245](#) ဝိသုဒ္ဓိ -မှတစ်ဆင့် [H3027](#) ကပ္ပန္နက ငါလျှောက် [H2398](#) ဝိသုဒ္ဓိ [H0595](#) ဝိသုဒ္ဓိ [H0413](#) ဝိသုဒ္ဓိ [H0935](#) မ [H3808](#) ကမ္ဘာလုံးဆိုင်ရာသင်တန်း [H2966](#)

39

: ကပ္ပန္နက ဝိသုဒ္ဓိ [H3915](#) ဝိသုဒ္ဓိ [H1589](#) ဝိသုဒ္ဓိ [H3117](#) ဝိသုဒ္ဓိ [H1589](#)

သားရဲ ကိုက်သတ်သော အကောင်ကိုသင့်ထံသို့ ကျွန်ုပ်မဆောင်ခဲ့။ ကိုယ်အရုံးခံရ၏။ နေမှာ ခိုးသည် ဖြစ်စေ၊ ညမှာခိုးသည်ဖြစ်စေ၊ သင်သည် ကျွန်ုပ်တွင် အစားတောင်းလေ့ရှိ၏။

ဝိသုဒ္ဓိ [H8142](#) ဝိသုဒ္ဓိ [H5074](#) ဝိသုဒ္ဓိ [H3915](#) ဝိသုဒ္ဓိ [H7140](#) ဝိသုဒ္ဓိ [H0398](#) ဝိသုဒ္ဓိ [H3117](#) ဝိသုဒ္ဓိ [H1961](#)

: ဝိသုဒ္ဓိ [H3117](#) မှတစ်ဆင့်

နေအချိန်၌လည်း နေပူကို၎င်း၊ ည၌အချိန်၌ လည်း နှင်းခဲကို၎င်း ခံရပုံအတိုင်းအတိုင်းကိုလည်း ခံရပုံ။

ဝိသုဒ္ဓိ [H8147](#) ဝိသုဒ္ဓိ [H8141](#) ဝိသုဒ္ဓိ [H6240](#) ဝိသုဒ္ဓိ [H0702](#) ဝိသုဒ္ဓိ [H5647](#) ဝိသုဒ္ဓိ [H8141](#) ဝိသုဒ္ဓိ [H6242](#) ဝိသုဒ္ဓိ [H2088](#)

41

ဝိသုဒ္ဓိ [H6235](#) ဝိသုဒ္ဓိ [H4909](#) ဝိသုဒ္ဓိ [H0853](#) ဝိသုဒ္ဓိ [H2498](#) ဝိသုဒ္ဓိ [H6629](#) ဝိသုဒ္ဓိ [H8141](#) ဝိသုဒ္ဓိ [H8337](#) ဝိသုဒ္ဓိ [H1323](#)

: ဝိသုဒ္ဓိ [H4489](#)

ထိုသို့၊ ကျွန်ုပ်သည် အနှစ်နှစ်ဆယ်ပတ်လုံး သင်၏အိမ်၌ နေ၍၊ သင်၏သားသမီး နှစ်ယောက် အတွက်ကမ္ဘာလုံး ဆယ်လေးနှစ်၊ သိုးဆိတ်တို့အတွက် ကမ္ဘာလုံး ခြောက်နှစ်အစခံရပုံသို့ရာတွင်သင်သည်၊ ကျွန်ုပ်အခကို ဆယ်ကိမြဲလဲပုံပြာကား။

ဝိသုဒ္ဓိ [H1961](#) ဝိသုဒ္ဓိ [H3327](#) ဝိသုဒ္ဓိ [H6343](#) ဝိသုဒ္ဓိ [H0085](#) ဝိသုဒ္ဓိ [H0430](#) ဝိသုဒ္ဓိ [H0001](#) ဝိသုဒ္ဓိ [H0430](#) ဝိသုဒ္ဓိ [H3884](#)

42

ဝိသုဒ္ဓိ [H3018](#) ဝိသုဒ္ဓိ [H0853](#) ဝိသုဒ္ဓိ [H6040](#) ဝိသုဒ္ဓိ [H0853](#) ဝိသုဒ္ဓိ [H7971](#) ဝိသုဒ္ဓိ [H7387](#) ဝိသုဒ္ဓိ [H6258](#) ဝိသုဒ္ဓိ [H3018](#)

: ဝိသုဒ္ဓိ [H0570](#) ဝိသုဒ္ဓိ [H3198](#) ဝိသုဒ္ဓိ [H0430](#) ဝိသုဒ္ဓိ [H7200](#) ဝိသုဒ္ဓိ [H3709](#)

ယခုလည်း ကျွန်ုပ်အဘ၏ ဘုရားသခင်၊ အာဗဟံ၏ဘုရားသခင်၊ ဣဇာက်၏ကမ္ဘာလုံးဆိုင်ရာ ဘုရား သည် ကျွန်ုပ်ဘက်၌မရှိလျှင်၊ သင်သည် ကျွန်ုပ်ကို ဧကန်အမှန်လက်ချည်း လွတ်လိုက်လိမ့်မည်တကား။ အကယ်စင်စစ် ကျွန်ုပ်ဆင်းရဲခံရခြင်း၊ ပင်ပန်းစွာ လုပ်ကိုင်ရခြင်းကို ဘုရားသခင်မငြိ၍၊ မနေညမှာ သင့်ကို ဆုံးမတော်မူပြော ဆိုလေ၏။

ငါသည် သင့်ကိုခိုက်ရန်ပုခြင်းငှါ၊ ဤကျောက်ပုံ၊ ဤမှတ်တိုင်ကို မကျော်ရ၊ သင်သည် ငါ့ကိုခိုက်ရန်ပုခြင်း ငှါ၊ ဤကျောက်ပုံ၊ ဤမှတ်တိုင်ကို မကျော်ရဟု ဤကျောက်ပုံနှင့် ဤမှတ်တိုင်သည် သက်သေဖော်စုစသော တည်း။

ကုလ်အူ -၏ဘုရားသခင် H0430	ဂျိဉ် -ဉ်ငါတို့အကဉ်း H0996	တရားစီရင်ပါစေ H8199	နာခေါ H5152	ကုလ်အူ -နှင့်-၏ဘုရားသခင် H0430	အာဗဟံ H0085	ကုလ်အူ -၏ဘုရားသခင် H0430	53
	:ကုဉ် ယိဇဟတ် H3327	သု၏အဖ H0001	ကုဉ် -၌ကဉ်အိပ်ခြင်း H6343	ယာကုပ် H3290	ဗုဉ် -နှင့်ကျိန်ဆိုလ၏ H7650	သုတို့၏အဖ H0001	

အာဗဟံ၏ ဘုရားသခင်၊ နာခေါ၏ ဘုရား သခင်၊ သင့်အဘ၏ဘုရားသခင်သည် ငါတို့စပ်ကဉ်း၌ စီရင်တော်မူစသောတည်းဟူ၍၎င်း၊ ယာကုပ်အားဆို၏။ ယာကုပ်သည်လည်း၊ မိမိအဘကဉ်းရာ ဘုရားကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပုပြော၏။

သို့စားခြင်း H0398	သို့သု၏ညီအစ်ကိုများ H0251	-နှင့်ခေါလ၏ H7121	-၌-ထိုတင် H2022	ယဉ် H2077	ယာကုပ် H3290	-နှင့်ယဉ်ပူဇော်လ၏ H2076	54
	:ကုဉ် -၌-ထိုတင် H2022	ဂျိဉ် -နှင့်ညဉ်အိပ်ကဉ်း H3899	ကုဉ် မုန် H0398	ကုဉ် -နှင့်စားကဉ်း H0398	မုန် H3899	မုန် H3899	

ထိုအခါယာကုပ်သည် တင်ပေါ်မှာ ယဉ် ပူဇော်၍၊ ညီအစ်ကိုများကို အစားစားခြင်းငှါ ခေါ်ဘိတ်သဖွဲ့၊ သူတို့သည် စားသောက်၍၊ တင်ပေါ် မှာ ညဉ်ကို လွန်စကေ၏။

-နှင့်-သို့သု၏သမီးများ H1323	-သို့သု၏သားများ H4725	-နှင့်နမ်းလ၏ H7725	-၌နံနက် H1242	လာဗန် H0853	-နှင့်စောစောထလ၏ H7925	55
:ကုဉ် -သို့သု၏နရော H4725	လာဗန် H7725	ကုဉ် -နှင့်သွားလ၏ H3212	ကုဉ် သုတို့ကို H0853	ကုဉ် -နှင့်ကောင်းချီးပေးလ၏ H1288		

နံနက်စောစော လာဗန်ထ၍ မိမိသားသမီးများ ကို နမ်းလျက် ကောင်းကဉ်းပေးပြီး၊ မိမိနရောပဉ်သို့ ပဉ်သွားလ၏။